

III ၁ **yaut** 个,位(人): လူတဲ့ ~ 一个人,有时也用于神,如: နတ်တဲ့ ~一位神 / ပြဟ္မာတဲ့ ~一位梵天  
**ယောက်ကော်** နဲ့ **yaut kaw** = ယောက်ခါ  
**ယောက်း** နဲ့ **yaut kya:** ①男人,男性: ~ စီးဆင်တီး 男用自行车 / ~ ဝတ်နာရီ 男用表 ②丈夫  
**ယောက်းကောင်**: နဲ့ **yaut kya: gaun:** 大丈夫,男子汉  
**ယောက်းကုံး** နဲ့ **yaut ky-go** 男生殖器,阴茎  
**ယောက်းချဉ်** နဲ့ **yaut ky-khyi** 一种较牢的结绳法(如套牲口绳的结法)  
**ယောက်းစိတ်ပေါက်** ကဲ့ **yaut kya: seit paut** 女性产生男性心理  
**ယောက်းတန်ဆာ** နဲ့ **yaut kya: d-za** 男生殖器  
**ယောက်းထွေး** နဲ့ **yaut kya: htut** 好男儿  
**ယောက်းပဲ့** နဲ့ **yaut kya: bwe:** 男子专场(戏),男子运动会  
**ယောက်းဘယား** အော့ **yaut kya: ba' dha:** 男子汉,大丈夫: ~ ငါတကားဆိတဲ့မာနှင့် 以一个男子汉大丈夫的气概.....  
**ယောက်းမြတ်** နဲ့ **yaut kya: myat** 好男儿,道德高尚的男子  
**ယောက်းယူ** ကဲ့ **yaut kya: yu** 出嫁,嫁人  
**ယောက်းလျား** နဲ့ **yaut ky-sha** 女性心理变态者  
**ယောက်းသနာ** နဲ့ **yaut kya: th-na** 男人,丈夫  
**ယောက်းသူး** နဲ့ **yaut ky-dhu** 男人  
**ယောက်းသည်** နဲ့ **yaut kya: dhe** 丈夫,夫君  
**ယောက်းသင့်မျိုးဇ္ဈာ**: နဲ့ **yaut kya: dh-dei myo: zi'** 精子,精虫  
**ယောက်းအဂ်** နဲ့ **yaut kya: in ga** 男生殖器  
**ယောက်းအဂ်လောတ** နဲ့ **yaut kya: in ga zat** 男生殖器  
**ယောက်မာ** နဲ့ **yaut kh-ma'** ①岳母(丈母),婆婆 ②岳父(丈人),公公: ~ မိန်မသူး 妇母,婆婆 / ~ ယောက်းသူး 父岳,公公  
**ယောက်မာရင်ဗြို့ပို့** နဲ့ **yaut kh-ma' yin kyaw' bin** 【植】(土瓦)积雪草,也称 ယောက်မာရင်ကျောက်ပင် 或 ယောက်မာရင် ခြောက်ပင်  
**ယောက်ချို့** နဲ့ **yaut khyo** 长把勺,菜勺




ယောက်ချို့

**ယောက်ခြို့** နဲ့ **yaut khyit** 做刮子用的贝壳  
**ယောက်ခွဲက်ပို့နဲ့** နဲ့ **yaut khwet pon yo: nu'** 【解】勺状软骨  
**ယောက်ဇွဲ့**: နဲ့ **yaut zun:** 勺儿

**ယောက် I** နဲ့ **yaut pha'** ①大舅子(内兄); 小舅子(内弟) ②(男)姐夫;妹夫 **II** ဒေါ် **yaut pha'** 男性之间亲昵的呼语  
**ယောက်ပွေးခေါ်** နဲ့ **yaut pha' khwei: khaw** 【动】四声杜鹃 Cuculus micropterus micropterus (Indian Cuckoo)

**ယောက် I** နဲ့ **yaun: ma'** ①(木制)饭勺: ငါသီးတော် တယ်တော်တယ်နဲ့ချို့လေသည် ~ မြင်းစီးထွက်လေသည်။ (成) 正当父母夸女儿乖的时候,女儿恰恰把饭勺当马骑着出来了。喻:当场出丑。②小姑子,大姑子 ③(女)弟媳妇,嫂子 **II** ဒေါ် **yuan: ma'** 女性之间亲昵的称呼



ယောက်မ

**ယောက်ယီးယောက်ယက်** ကော့ **yaut yi: yaut yet** 无目的地来回走动,来回晃动地,不安稳地: ~ ခိုင်သည့်လူ 好动的人  
**ယောက်ယက်ခေါ်** ကဲ့ **yaut yet khat** ①来回晃动,不安稳地: ထွေးသုတော် ~ ရွှေးလေသည်။ 全村乱成一团。②来回乱跑乱转: လူနည်းလျှင်းခြောက်ကပ်ကပ်၊ လူများလျင် ~ 人少了太冷清,人多了又杂乱。

**ယောက်ယက်ဆန်** ကဲ့ **yaut yet hsan** = **ယောက်ယက်အထိ**  
**ယောက်ရိုး** နဲ့ **yaut yo:** 【纺】线轴把儿  
**ယောက်ရိုးထဲ** နဲ့ **yaut yo: tan** = **ယောက်ရိုး**  
**ယောက်လုံး** နဲ့ **yaut lon:** 【纺】络筒,(棉纱等的)线轴, (纸、布等的)卷轴,卷筒

**ယောက်လုံးခုံး** နဲ့ **yaut lon: khon** 【纺】络纱机  
**ယောက်လုံးထဲ** နဲ့ **yaut lon: tan** 【纺】络筒轴  
**ယောက်လုံးယောက်** နဲ့ **yaut lon: yaut** 摆纱到络筒上  
**ယောက်လည်း** နဲ့ **yaut le dan** 【纺】锭子  
**ယောက်သား** နဲ့ **yaut thwa:** ①【动】贝类 (bi-valvular shellfish) ②贝壳 ③勺儿  
**ယောက်သားခုံး** နဲ့ **yaut thwa: gon:** 【动】凸状贝 (Convex shellfish)

**ယို့ယို့** ကော့ **yait yait** (罕)摇摇晃晃  
**ယုဂ်** နဲ့ **yout** 【巴】时,婆罗门教认为世界要经历许多劫,一说一劫分为四时: ကော့ ~ 圆满时(相当于一百七十二万八千年) ဧကော့ ~ 三分时(相当于一百二十九万六千年) ဗို့ပေါ့ ~ 二分时(相当于八十六万四千年) ကော့ ~ 争斗时(相当于四十三万二千年),合称 ~ ဇော်း 四时

**ယင် I** ကဲ့ **yin** 举行(典礼等) **II** နဲ့ **yin** 【动】蝇: ~ ကောင် 蝇 / ~ ဦး 雄蝇 / ~ ဦး 雌蝇 **III** ဒေါ် **yin**